



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

မာတိကာစဉ်

၁။	မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော ဥပဒေအသစ်များ။	၂-၃
၂။	အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၃ခုနှစ်) ပြဋ္ဌာန်းခြင်း။	၄
၃။	မွေးမြူရေးမြေအတွင်း မွေးမြူသူများ လိုက်နာရမည့် ညွှန်ကြားချက် ထုတ်ပြန်ခြင်း။	၅
၄။	ခရစ်တိုငွေကြေး (Cryptocurrency) အကြောင်းသိကောင်းစရာ။	၆
၅။	အိန္ဒိယအစိုးရက ရှေ့နေများကို အမှုသည်များ၏ သံသယဖြစ်ဖွယ် ငွေကြေး လွှဲပြောင်းမှုများအား မှတ်တမ်းထားရှိပြီး အစိုးရသို့ အစီရင်ခံတင်ပြနိုင်ရေး အတွက် တောင်းဆိုရန် စီစဉ်ဆောင်ရွက်။	၇-၈
၆။	မြန်မာနိုင်ငံမှချုပ်ဆိုထားသော နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များပါ ရင်းနှီးမြှုပ်နှံသူများ၏အခွင့်အရေးများ။	၉-၁၀
၇။	ကိုရီးယားနိုင်ငံအစိုးရဥပဒေပြုရေးဝန်ကြီးဌာန၏ ဥပဒေအသိပညာပြန့်ပွားရေးဆိုင်ရာလုပ်ငန်းစဉ်များ။	၁၁-၁၂



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင်ဖော်ပြလျက်ရှိသောဥပဒေအသစ်များ

ဥပဒေရေးရာဝန်ကြီးဌာနက ဝန်ဆောင်မှုများပေးနေသော မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ယခုသိတင်းပတ်အတွင်း ဥပဒေရေးရာဝန်ကြီးဌာနရှိ ဥပဒေဘာသာပြန်ဌာနခွဲ (Legal Translation Division) မှ ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေ ၃၅ နှင့်အညီ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ တရားဝင်ဘာသာပြန်ဆိုထားသည့် Myanmar Law ၇ ခု နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်တွင်း၌ထုတ်လုပ်မည့် လောင်စာဆီသုံးယာဉ်များ Semi-Knocked Down – SKD စနစ်နှင့် Completely Knocked Down – CKD စနစ်တို့ဖြင့် တင်သွင်းခြင်းအတွက်အကောက်ခွန်နှုန်းထားများအား ဖြေလျှော့ခွင့်ပြုခြင်းအမိန့်ကြော်ငြာစာပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအားခွင့်ပြုချက်၊ သတ်မှတ်ချက်တို့နှင့် ဆန့်ကျင်ကွဲလွဲ၍တင်သွင်းခြင်းအပေါ် အရေးယူဆောင်ရွက်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သည့်လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ ၂ ခု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်ပသို့ တင်ပို့ခွင့်မပြုသောပစ္စည်းများအား သတ်မှတ်ထုတ်ပြန်ခြင်း အမိန့်ကြော်ငြာစာကို ပြင်ဆင်ခြင်း အမိန့်ကြော်ငြာ ၁ ခု၊ တို့ကို အများပြည်သူများ လွယ်လင့်တကူ ကြည့်ရှုနိုင်ရန် ဖော်ပြဝန်ဆောင်မှုပေးထားခြင်းဖြစ်သည်။

ယခုအပတ် MLIS တွင် ဖော်ပြထားသော ဥပဒေသစ်များတွင် အများပြည်သူများ၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြသည့်ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ စိတ်ဝင်စားမှုရှိနိုင်သည့် အမိန့်ကြော်ငြာစာများမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ထုတ်ပြန်သော အမိန့်ကြော်ငြာစာ ၂ ခု ဖြစ်သည်။

အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၂၃) မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးပြန်လည်ကောင်းမွန်တိုးတက်လာစေရန်နှင့် ပြည်တွင်းအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုအထောက်အကူပြုစေရန်တို့အတွက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ ထုတ်လုပ်မည့် လောင်စာဆီ သုံးယာဉ်များ Semi-Knocked Down



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

- SKD စနစ်နှင့် Completely Knocked Down -CKD စနစ်တို့ဖြင့် တင်သွင်းလာသည့် 2000 CC နှင့် အောက်၊ 2001 CC နှင့်အထက် လူစီးမော်တော်ယာဉ်များ၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ Bus များ၊ Truck/ Body Building ပြုလုပ်ရန် Truck များ ၊ မော်တော်ဆိုင်ကယ်များအတွက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ အကောက်ခွန်နှုန်းထားများအား ဖြေလျှော့ခွင့်ပြုလိုက်ခြင်းပင်ဖြစ်သည်။

ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီးပွားရေးလုပ်ငန်းရှင်များအား စိတ်ဝင်စားမှုဖြစ်စေနိုင်သည့် အမိန့်ကြော်ငြာစာအမှတ် (၂၈/၂၀၂၃)ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်း အမိန့်ကြော်ငြာစာတွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ(ခ) အရ ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာတွင် လက်ဝတ်ရတနာအဖြစ်ပြုလုပ်ထားခြင်းမရှိသည့် စိန်အလွတ်များကို ပြည်ပသို့တင်ပို့ခွင့်မပြုသော ပစ္စည်းများဖြစ်ကြောင်း သတ်မှတ်ခြင်းလည်း ပါဝင်ခြင်းပင်ဖြစ်ပါသည်။

ဝန်ကြီးရုံး
ဥပဒေရေးရာဝန်ကြီးဌာန



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၃ခုနှစ်)ပြဋ္ဌာန်းခြင်း

အမျိုးသားအစားအသောက်ဥပဒေကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၇ ဖြင့် ၃-၃-၁၉၉၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၄/၂၀၁၃ ဖြင့် ၁၃-၈-၂၀၁၃ ရက်နေ့တွင် ပထမအကြိမ် ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥပဒေအမှတ် ၅၂/၂၀၂၃ ဖြင့် ၁၆-၆-၂၀၂၃ ရက်နေ့တွင် ဒုတိယအကြိမ် ပြင်ဆင် ခဲ့ပါသည်။

အမျိုးသားအစားအသောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ(၂၀၂၃ခုနှစ်) အရ အမျိုးသားအစား အသောက် ဥပဒေပုဒ်မ ၉၊ ၁၀ နှင့် ၃၅ တို့တွင် ပါရှိသော “ကျန်းမာရေးဦးစီးဌာန” ဆိုသည့်စကားရပ်ကို “အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးခြင်းဖြစ်ရာ ယင်းပုဒ်မများပါ ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်သည့် လုပ်ငန်း တာဝန်များဖြစ်သော ထိန်းချုပ် အစားအသောက် ထုတ်လုပ်ခြင်းနှင့်စပ်လျဉ်း၍စစ်ထောက်ခံချက်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ် ခြင်း၊ လိုင်စင်လျှောက်ထားရာတွင် ထောက်ခံချက် ပေးခြင်းနှင့် စီးပွားရေးအလို့ငှာ အစားအသောက် ကို ပြည်ပသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်းနှင့်စပ်လျဉ်းသည့် ခွင့်ပြုချက်ထုတ်ပေးခြင်း ကိစ္စများ တွင်ထောက်ခံချက်ထုတ်ပေးခြင်းတို့ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဆောင်ရွက် မည်ဖြစ်ပါသည်။

သို့ဖြစ်၍ ကျန်းမာရေးဦးစီးဌာနဆိုသည့်စကားရပ်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနဆိုသည့် စကားရပ်ဖြင့် အမည်ပြောင်းလဲဆောင်ရွက်ခြင်းမှအပ ဥပဒေပြဋ္ဌာန်းချက်ပါ လုပ်ငန်းတာဝန်များသည် ပြောင်းလဲမှုမရှိဘဲ မူလအတိုင်းပင်ဖြစ်ပါသည်။

ဥပဒေများစိစစ်ရေးဆွဲရေးဌာနခွဲ

ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန

ဥပဒေရေးရာဝန်ကြီးဌာန



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

မွေးမြူရေးမြေအတွင်း မွေးမြူသူများ လိုက်နာရမည့်ညွှန်ကြားချက်ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းစဉ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ပုဒ်မ ၅၅ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မွေးမြူရေးမြေအတွင်း မွေးမြူသူများ လိုက်နာရမည့်ညွှန်ကြားချက်ကို ညွှန်ကြားချက်အမှတ် ၁/ ၂၀၂၃ ဖြင့် ၂၅-၄-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ယင်းညွှန်ကြားချက်အရ မွေးမြူသူများသည်မွေးမြူရေးမြေအတွင်း ကောင်းမွန်သောမွေးမြူရေး ကျင့်စဉ်(Good Animal Husbandry Practice) နှင့်အညီ မွေးမြူရေးလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူ ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိပါသည်။ မိမိ မွေးမြူထားသော တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားကြောင်း သံသယဖြစ်ဖွယ်သိရှိရလျှင် ဖြစ်စေ၊ တိရစ္ဆာန်သည် ကူးစက်ရောဂါလက္ခဏာဖြင့် သေဆုံးကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရလျှင် ဖြစ်စေ သက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် ဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ရမည်ဖြစ်သည်။

နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များဌာနခွဲ
ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

သတင်းအရင်းမြစ် <https://www.moali.gov.mm/index.php/my/order>



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

ခရစ်တိုငွေကြေး (Cryptocurrency) အကြောင်းသိကောင်းစရာ

ခရစ်တိုငွေကြေး(Cryptocurrency)ဆိုသည်မှာ ဒစ်ဂျစ်တယ်ငွေကြေးတစ်ရပ်ဖြစ်ပြီး သက်ဆိုင်သူများသာနားလည်နိုင်မည့်ကုဒ်စနစ်ကိုအသုံးပြုပြီး ဖန်တီးထားသည့်ငွေကြေးစနစ်တစ်ရပ်ဖြစ်ပါသည်။ Cryptocurrency ကို ပိုင်ဆိုင်သူများအနေဖြင့် ဘဏ်ကဲ့သို့သော ကြီးကြပ်ကွပ်ကဲမှုမပါဝင်ဘဲ ကွန်ပျူတာနက်ဝပ်ကိုအသုံးပြု၍ ၎င်းတို့ပိုင်ဆိုင်သောငွေများကို အချင်းချင်းလွှဲပြောင်းပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

၂၀၂၂ ခုနှစ်မတ်လ တွင် ပြုလုပ်ခဲ့သော စစ်တမ်းများအရ ခရစ်တိုငွေကြေး (Cryptocurrency) အမျိုးအစားပေါင်း ၉၀၀၀ ကျော်ရှိကြောင်း တွေ့ရှိရသည်။ အင်ဒိုနီးရှားနိုင်ငံပါလီမန်အနေဖြင့် ခရစ်တိုငွေကြေး အမျိုးအစား ၅၀၀ ကို ကုန်သွယ်မှုအတွက် အသုံးပြုရန် သဘာတူခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စာရင်းတွင် Bitcoin (BTC) ၊ Ethereum (ETH), Litecoin (LTC), Solana(SOL), Cardano (ADA), XRP, Polakadot(DOT), Sandbox(SAND), Uniswap(UNI) နှင့် အခြားသော ခရစ်တိုငွေကြေးများလည်းပါဝင်သည်။ အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုကဲ့သို့ ခရစ်တိုငွေကြေးကို အာမခံစာချုပ်များအဖြစ် အသုံးပြုနိုင်ကြောင်းသတ်မှတ်ထားခြင်းမဟုတ်ဘဲ ပစ္စည်းများလဲလှယ်ရာတွင် ကုန်ပစ္စည်းသဘောတူညီချက်အဖြစ် ခရစ်တိုငွေကြေးစနစ်ကို ကုန်သွယ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများတွင် ခရစ်တိုငွေကြေးကို ရင်းနှီးမြှုပ်နှံမှုအဖြစ်လည်း အသုံးပြုလာကြောင်းတွေ့ရှိရသော်လည်း အချို့နိုင်ငံများတွင် လုပ်ထုံးလုပ်နည်းများမရှိခြင်းကြောင့် ခရစ်တိုငွေကြေးငွေကြေးအသုံးပြုမှု နှင့်စပ်လျဉ်း၍ အကန့်အသတ်များနှင့်ရှိနေဆဲဖြစ်သည်။ ခရစ်တိုငွေကြေးအသုံးပြုမှုနှင့်စပ်လျဉ်း၍ ဘဏ်ကဲ့သို့သော ငွေကြေးဆိုင်ရာကိစ္စများအတွက် စည်းမျဉ်းစည်းကမ်းများဖြင့်ကြီးကြပ်သည့် အဖွဲ့အစည်းမရှိသောကြောင့် ခရစ်တိုငွေကြေးပိုင်ဆိုင်သူများအနေဖြင့် ဥပဒေကြောင်းအရနှင့် ငွေကြေးဆိုင်ရာကိစ္စအရပါ စွန့်စားရမှုများရှိနေကြောင်း တွေ့ရှိရသည်။

ဝန်ကြီးရုံး

ဥပဒေရေးရာဝန်ကြီးဌာန

Sources: အင်တာနက်စာမျက်နှာ



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

အိန္ဒိယအစိုးရက ရှေ့နေများကို အမှုသည်များ၏ သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုများအား မှတ်တမ်းထားရှိပြီး အစိုးရသို့ အစီရင်ခံတင်ပြနိုင်ရေးအတွက် တောင်းဆိုရန် စီစဉ်ဆောင်ရွက်

အိန္ဒိယအစိုးရသည် ၎င်း၏ငွေကြေးခဝါချမှုတားဆီးရေးဥပဒေအား အားကောင်းစေရန် ကြိုးပမ်းသည့် အနေဖြင့် ရှေ့နေများအား ၎င်းတို့အမှုသည်များ၏ ငွေကြေးလွှဲပြောင်းမှုအားလုံးကို မှတ်တမ်းတင်ထားရှိနိုင်ရေးနှင့် သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများကိုလည်း အာဏာပိုင်များထံ သတင်းပို့နိုင်ရေးအတွက် တောင်းဆိုမှုပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေသည်။ အဆိုပါ အစီအစဉ်သည် ဟန်ပြကုမ္ပဏီများနှင့် ငွေကြေးခဝါချမှုများ အပါအဝင် သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုများကို ပိုမိုမြန်ဆန်စွာ သတိထားမိစေရေးအတွက် အထောက်အကူဖြစ်စေမည်ဟု အာဏာပိုင်များက ယုံကြည်နေကြသည်။

သို့သော် အချို့သော ရှေ့နေများက အဆိုပါ အစီအစဉ်မှာ အမှုသည်နှင့် ရှေ့နေများကြား အသိပေးချက်များကို ထွက်ဆိုတင်ပြခြင်းမပြုဘဲနေနိုင်သည့်အခွင့်အရေးအပေါ်ဆိုးရွားစွာသက်ရောက်မှုရှိနိုင်သည်ဟုဝေဖန်ခဲ့ကြပြီးအဆိုပါအစီအစဉ်ဖြစ်မြောက်ရန်ဥပဒေများကိုလည်းပြင်ဆင်သင့်ကြောင်း ပြောဆိုခဲ့ကြသည်။ အဆိုပါ အစိုးရ၏ အစီအစဉ်သည် နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေး အဖွဲ့ (FATF) က အိန္ဒိယနိုင်ငံ၏စည်းမျဉ်းများနှင့်ကြီးကြပ်မှုအား နှိပ်စက်လွှဲပြောင်းလည်သုံးသပ်ခြင်း မပြုမီ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်မေလတွင် အစိုးရက ငွေခဝါချမှု တားဆီးကာကွယ်ရေးဥပဒေတွင် အသိအမှတ်ပြု လက်မှတ်ရစာရင်းကိုင်များနှင့် ကုမ္ပဏီများကိုကိုယ်စားပြုသည့် ပုဂ္ဂိုလ်များပါဝင်စေရန် တိုးချဲ့ခဲ့ပြီး နောက် ၎င်းတို့၏ အမှုသည်များကိုယ်စား ဆောင်ရွက်ခဲ့သော ငွေကြေးလွှဲပြောင်းမှုများ အားလုံးကို မှတ်တမ်းထားရှိခဲ့ကြရသည်။ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ အိမ်ခြံမြေအကျိုးဆောင်များ၊ အသိအမှတ်ပြုလက်မှတ်ရစာရင်းကိုင်များနှင့် ကုမ္ပဏီဝန်ဆောင်မှုပေးသူများသည် ငွေကြေးခဝါချမှု တားဆီးရေးဥပဒေအောက်တွင် သတင်းပို့တင်ပြရမည့် တာဝန်ရှိသူများအဖြစ် ထည့်သွင်းထားပြီး ဖြစ်ပြီး ယခုအခါ ရှေ့နေများကိုလည်း ထပ်မံထည့်သွင်းရန်စီစဉ်နေခြင်းဖြစ်သည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

အစိုးရက နိုင်ငံတကာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန်အတွက် ရှေ့နေများ၊ နိုတြီပြန်သူများ၊ အခြားသော ဥပဒေရေးရာ ကျွမ်းကျင် ပညာရှင်များနှင့်စာရင်းကိုင်များအား ၎င်းတို့၏ အမှုသည်များ၏ သံသယဖြစ်ဖွယ်အရောင်းအဝယ်များ ကို တိုင်ကြားရန်နှင့် အမှုသည်များအတွက် လုပ်ဆောင်ခဲ့သော ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းများကို လည်းထိန်းသိမ်းထားစေလိုခြင်းဖြစ်သည်။ သို့ရာတွင်အဆိုပါအကြံပြုချက်များအားအကောင်အထည် ဖော်ရန်အတွက် တည်ဆဲဥပဒေများကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေဆဲဖြစ်သည်။

ငွေကြေးခဝါချမှုတားဆီးရေးဥပဒေအောက်တွင် ရှေ့နေများအား ထည့်သွင်းနိုင်ရေးအတွက် ဥပဒေပြင်ဆင်မှုများပြုလုပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရှေ့နေများ၊ ဘားကောင်စီတို့ နှင့်အစိုးရက ဆွေးနွေးမှုများပြုလုပ်နေကြသည်။ ရှေ့နေများအား ငွေကြေးခဝါချမှုဥပဒေအောက်တွင် ထည့်သွင်းပါက အမှုသည်နှင့် ရှေ့နေကြားက အသိပေးချက်များအား ထုတ်ဖော်မပြောဘဲ နေနိုင်သည့် အခွင့်အရေးအားထိခိုက်စေမည်ဖြစ်ပြီး တရားလွှတ်တော်ရှေ့နေများအက်ဥပဒေနှင့် ဘားကောင်စီ စည်းမျဉ်းများကို ဆန့်ကျင်သွားနိုင်သည်ဟု အထက်တန်းရှေ့နေ Hiten Venegaonkar က ပြောကြား ခဲ့သည်။ အိန္ဒိယအစိုးရအနေဖြင့် အဆိုပါအစီအစဉ်အား အကောင်အထည်ဖော်လိုပါက ညွှန်ကြားချက် ထုတ်ရုံမျှဖြင့် အကျိုးသက်ရောက်နိုင်မည်မဟုတ်ဘဲ ဥပဒေအပြောင်းအလဲပြုလုပ်ရန် လိုအပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးရုံး

ဥပဒေရေးရာဝန်ကြီးဌာန

ကိုးကားချက်- Reuters သတင်းဌာနစာမျက်နှာ



မြန်မာနိုင်ငံမှ ချုပ်ဆိုထားသော နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်(Bilateral Investment Agreement-BIT)များ ပါ ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို လေ့လာတင်ပြခြင်း

နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်(Bilateral Investment Agreement-BIT)များသည် နိုင်ငံတစ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိနိုင်ရန်အတွက် ချုပ်ဆိုသည့် သဘောတူ စာချုပ်များဖြစ်ပြီး ထိုသို့ချုပ်ဆိုရာတွင် အိမ်ရှင်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်၍ ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို ကာကွယ်ရန် ချုပ်ဆိုကြခြင်းဖြစ်သည်။

BIT စာချုပ်များကို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ချုပ်ဆိုကြပါသည်။ မြန်မာနိုင်ငံတွင် BIT စာချုပ်ချုပ်ဆိုထားသောစာချုပ် ၁၃ခုရှိပြီး စာချုပ်ဝင်မိတ်ဖက်နိုင်ငံများမှာစင်ကာပူနိုင်ငံ (၂၀၁၉ ခုနှစ်)၊ အစ္စရေးနိုင်ငံ (၂၀၁၄ ခုနှစ်)၊ ကိုရီးယားနိုင်ငံ (၂၀၁၄ ခုနှစ်)၊ အမေရိကန်ပြည်ထောင်စု (၂၀၁၃ ခုနှစ်)၊ အင်ဒိုနီးရှားနိုင်ငံ(၂၀၁၃ ခုနှစ်)၊ ဂျပန်နိုင်ငံ(၂၀၁၃ ခုနှစ်)၊ အိန္ဒိယနိုင်ငံ (၂၀၀၈ ခုနှစ်)၊ ထိုင်းနိုင်ငံ(၂၀၀၈ ခုနှစ်)၊ ကူဝိတ်နိုင်ငံ(၂၀၀၈ ခုနှစ်)၊ လာအိုနိုင်ငံ (၂၀၀၃ ခုနှစ်)၊ တရုတ်နိုင်ငံ(၂၀၀၁ ခုနှစ်)၊ ဗီယက်နမ် နိုင်ငံ(၂၀၀၀ ခုနှစ်)နှင့် ဖိလစ်ပိုင်နိုင်ငံ (၁၉၉၈ ခုနှစ်) တို့ဖြစ်ပါသည်။

အဆိုပါ BIT စာချုပ် (၁၃) ရပ်တွင် ယေဘုယျအားဖြင့် “ရင်းနှီးမြှုပ်နှံသူ”၏ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ဥပဒေနှင့်အညီ စာချုပ်ဝင်နိုင်ငံများ၏ နိုင်ငံသားများ (natural person) ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ ကော်ပိုရေးရှင်းများနှင့် အခြားအဖွဲ့အစည်းများအပါအဝင် ထိုစာချုပ်ဝင်များ၏ ဥပဒေအရဖွဲ့စည်းထားသောအဖွဲ့အစည်းများ (Juridicial person)” ဟု ဖော်ပြလေ့ရှိကြောင်း တွေ့ရှိရပါသည်။

ယင်းစာချုပ် ၁၃ ရပ်အနက် အမေရိကန်နှင့် ချုပ်ဆိုသည့် စာချုပ်သည် Investment Incentive Agreement ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ချုပ်ဆိုထားသည့် စာချုပ်သာဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံသူ(investor)ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်မပါရှိဘဲ issuer ဟူသော ဖော်ပြထားပြီး issuer သည် အမေရိကန်နိုင်ငံ၏ လက်အောက်ခံ ကိုယ်စားလှယ်အဖွဲ့အစည်းနှင့် နိုင်ငံခြားပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအဖွဲ့ (Overseas Private Investment Corporation- OPIC)



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

ကိုဆိုလိုခြင်းဖြစ်ပါသည်။ ထိုစာချုပ်တွင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထောက်အပံ့ပေးသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ဆောင်ရွက်သည့် လုပ်ငန်းများတွင် issuer အပေါ် တိုက်ရိုက်သတ်မှတ်ထားသည့် အခွန် အခများကို ကင်းလွတ်ခွင့်ပေးရမည်ဟု ဖော်ပြထားပါသည်။

BIT စာချုပ်များတွင် ရင်းနှီးမြှုပ်နှံသူများအားပေးသည့် အခွင့်အရေးများအဖြစ် အစွဲရေး နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့် ချုပ်ဆိုသည့် BIT စာချုပ် များတွင် စာချုပ်ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံသူများကို အခြားသော နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများထက် မလျော့သောအခွင့်အရေးများရရှိသည့် စံနှုန်း (most favored nation and national treatment) ဟုလည်းကောင်း၊ လာအိုနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် ချုပ်ဆိုသည့် BIT စာချုပ်များတွင် ရင်းနှီးမြှုပ်နှံသူများကို ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ဥပဒေစနစ်မူသဘောတရားများနှင့် အညီ သာတူညီမျှမှုရမည့် စံနှုန်း (fair and equitable treatment) နှင့် နိုင်ငံတကာစေလွှတ်ထုံးတမ်း ဥပဒေအရလိုအပ်သော အကာအကွယ်များနှင့် လုံခြုံမှုများအပြည့်အဝရရှိစေရမည့် စံနှုန်း (full protection and security) ဟုလည်းကောင်း၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ချုပ်ဆိုသော BIT စာချုပ် များ၌ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရာတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံသူများနည်းတူနိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူများကိုလည်း တန်းတူဆက်ဆံရမည့်စံနှုန်း (fair and equitable treatment) ဟုလည်းကောင်း ခံစားခွင့်များ ပေးထားပါသည်။

စာချုပ် ၁၃ ရပ်အနက် ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့် ချုပ်ဆိုထားသော BIT စာချုပ်သည် ၂၁-၃-၂၀၂၀ ရက်နေ့တွင်ရပ်စဲပြီးဖြစ်ကြောင်းနှင့် ၂၀၀၀ခုနှစ်တွင် ဗီယက်နမ်နိုင်ငံနှင့်ချုပ်ဆိုထားသော BIT စာချုပ်သည် အာဏာသက်ဝင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် BIT စာချုပ်များအရ အထက်ဖော်ပြပါ အခွင့်အရေးများကို ရရှိနိုင်ကြောင်း အသိပေးအပ်ပါသည်။

စီးပွားရေးစာချုပ်စာတမ်းဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

ကိုရီးယားနိုင်ငံ အစိုးရဥပဒေပြုရေးဝန်ကြီးဌာန (Ministry of Government Legislation) ၏

ဥပဒေအသိပညာပြန့်ပွားရေးဆိုင်ရာလုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ

ကိုရီးယားနိုင်ငံ အစိုးရဥပဒေပြုရေးဝန်ကြီးဌာနသည် ဥပဒေအသိပညာပြန့်ပွားရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဥပဒေသတင်းအချက်အလက်များကို ပြည်သူများသိရှိနားလည်စေရန် နည်းလမ်းမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

အစိုးရဥပဒေပြုရေးဝန်ကြီးဌာနသည် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလတွင် ဥပဒေသင်တန်းကျောင်းဖွင့်လှစ်ရန် လျာထားသတ်မှတ်ခဲ့ပြီးနောက် ဥပဒေစနစ်နှင့် ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်း များပါဝင်သော သင်ရိုးညွှန်းတမ်း ၁၇ ခုဖြင့် အွန်လိုင်းမှတစ်ဆင့် သင်တန်းများ သင်ကြားပို့ချခဲ့ပြီးဖြစ်သည်။

ထို့ပြင် ဥပဒေပြုပညာသင်ကြားပေးခြင်း ပရိုဂရမ်ကို အစိုးရအရာရှိများ၏ ကျွမ်းကျင်ပိုင်နိုင်မှုကို မြှင့်တင်ရန်၊ ဗဟိုချုပ်ကိုင်မှုလျော့ချပြီး ကိုယ်ပိုင်ဥပဒေပြုနိုင်စွမ်းရှိစေရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဥပဒေအသိပညာပြန့်ပွားရေးဆောင်ရွက်ရာတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသားများသည် ၎င်းတို့ကိုယ်တိုင်ပါဝင်၍ ဥပဒေတစ်ခုဖန်တီးခြင်း၊ အချင်းချင်းဆွေးနွေး တိုင်ပင်ခြင်း၊ ကူညီခြင်း စသည်တို့ဆောင်ရွက်စေခြင်းဖြင့် ဥပဒေအသိပညာကိုရရှိစေရန် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။

အများပြည်သူနှင့်သက်ဆိုင်သောအုပ်ချုပ်ရေးကို နားလည်သဘောပေါက်ပြီး ဥပဒေကိုလိုက်နာရမည်ဟူသောစိတ်ဓာတ်မွေးမြူရန်အလို့ငှာ မူလတန်းကျောင်းရှိ ၄ တန်းမှ ၆ တန်း အထိကျောင်းသားများကို Children Legislative Officer Program တွင် ပါဝင်လုပ်ဆောင် စေပြီး Children Legislative Officer များသည်ဥပဒေဆိုင်ရာအတွေ့အကြုံများပြည့်ဝပြီးဥပဒေဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြင့် ကလေးများအကြား ဥပဒေအသိပညာများကို တစ်ဦးနှင့် တစ်ဦးဆွေးနွေးတိုင်ပင်နိုင်ရန်နှင့် အကြံဉာဏ်များရရှိနိုင်ရန် ပြုလုပ်ပေးသည့် ပရိုဂရမ် ဖြစ်ကြောင်းသိရှိရပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၆)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်

အလယ်တန်းကျောင်းသားများအတွက် ကျောင်းတွင်းအကြမ်းဖက်မှုကို တားဆီးနိုင်ရန် နှင့် ကျောင်းတွင်းတည်ငြိမ်မှုရှိစေရန် ၂၀၁၂ ခုနှစ်မှစတင်၍ Youth Legislative Officer Program ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ဥပဒေအသိပညာပြန့်ပွားရေးနှင့် စပ်လျဉ်း၍ ပြည်သူများအား Online မှ တစ်ဆင့် ပါဝင် ဆွေးနွေးနိုင်ရန် ဥပဒေစာမေးပွဲများကျင်းပခြင်း၊ ပြည်သူများ၏ လူနေမှုဘဝနှင့် ဆက်စပ်နေသည့် အမျိုးမျိုးသော ဥပဒေဆိုင်ရာ အချက်အလက်များ၊ ဗဟုသုတများ၊ ကာတွန်းများနှင့် စာတမ်းများ ထုတ်ဝေခြင်း၊ ဥပဒေဆိုင်ရာသီအိုရီများနှင့် ဆက်စပ်စာတမ်းများကို ပညာရပ်ဆိုင်ရာ ဂျာနယ်အဖြစ် ထုတ်ဝေခြင်းနှင့် အစိုးရဥပဒေပြုရေးဝန်ကြီးဌာနတွင် လက်တွေ့ အသုံးပြုနေသော ကိစ္စရပ်များကို သတင်းဆောင်ပါးအဖြစ် ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့ပြင် အစိုးရဥပဒေပြုရေးဝန်ကြီးဌာနသည် အမျိုးမျိုးသောပြဋ္ဌာန်းဥပဒေများကို **National Law Information Center** (www.law.go.kr)မှ လည်းကောင်း၊ နေ့စဉ်ဘဝနှင့် လုပ်ငန်းခွင်များ နှင့် စပ်လျဉ်းသည့်ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို **Practical Legal Information Service** (<http://easylae.go.kr>)မှလည်းကောင်း၊ ဥပဒေပြုခြင်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို **National Legislation System** (www.lawmaking.go.kr)မှလည်းကောင်း ရှာဖွေနိုင်ရန် ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရှိရပါသည်။

အထွေထွေဥပဒေအကြံဉာဏ်ပေးရေးဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန